

ကြက်ခြေနီသတင်းစာစောင်

ဇန်နဝါရီလသတင်းစာစောင်

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌဒေါက်တာမောင်မောင်မြင့် ဆွဲဒင်ကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့်အဖွဲ့အားလက်ခံတွေ့ဆုံ



စာမျက်နှာ(၂)တွင်သတင်းအပြည့်အစုံဖတ်ပါရန်

နည်းပညာတက္ကသိုလ်ကြက်ခြေနီအသင်းခွဲအမှုဆောင် ပြန်လည်ဖွဲ့စည်း တာဝန်ပေးအပ်

မြစ်ကြီးနား၊ ဇန်နဝါရီလ ၁၅

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် မြစ်ကြီးနားခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့မှ နည်းပညာတက္ကသိုလ်(မြစ်ကြီးနား) ကြက်ခြေနီအသင်းခွဲ အမှုဆောင်အဖွဲ့ ပြန်လည်ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းအခမ်းအနားကို ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ ၁၅ရက် နေ့နံနက် ၁၀နာရီခွဲက နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)တွင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဘရန်ဒီး၊ အတွင်းရေးမှူး ဦးနောင်တိန်၊ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသော ဒေါ်လီယိုနီ၊ ဒေါက်တာနော်စီလျာလင်းဘတ်၊ မြစ်ကြီးနားခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာမင်းမင်းဦးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌမှ နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ကာ အတွင်းရေးမှူးဦးနောင်တိန်မှ ကြက်ခြေနီလူငယ်လှုပ်ရှားမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။



စာမျက်နှာ(၂)တွင်ဆက်လက်ဖတ်ပါရန်

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌဒေါက်တာမောင်မောင်မြင့် ဆွီဒင်ကြက်ခြေနီအသင်း ဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

ရန်ကုန်၊ ဇန်နဝါရီ ၁၀

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်သည် ဆွီဒင် ကြက်ခြေနီအသင်းဥက္ကဋ္ဌ Ms. Margareta Wahlstrom ဦးဆောင်သော အဖွဲ့အား ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ (၁၀) ရက် နံနက် (၁၀)နာရီက အသင်း (ရန်ကုန်)ရုံးခွဲတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံပွဲသို့အသင်းဥက္ကဋ္ဌဒေါက်တာမောင်မောင်မြင့်နှင့်အတူ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်အလုပ်အမှုဆောင်၊ ဒုတိယအထွေထွေအတွင်းရေးမှူး၊ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ၊ ဆွီဒင်ကြက်ခြေနီ အသင်းဥက္ကဋ္ဌ Ms.Margareta Wahlstrom ၊ Country Representative Ms. Anna Grauers Fischer နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

တွေ့ဆုံရာတွင် အသင်း၏ဆောင်ရွက်လျက်ရှိသော လူမှုကဏ္ဍလုပ်ငန်းများ၊



လက်ရှိပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် လူမှုကဏ္ဍလုပ်ငန်းများနှင့်စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီများ၏ ရှေ့လုပ်ငန်းစဉ်ညှိနှိုင်းအစည်းအဝေးကျင်းပ



ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ (၁၄) ရက်နေ့ မွန်းလွဲ (၁) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံး၊ ကရုဏာခန်းမ၌ ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒုတိယရဲမှူးကြီးကျော်မိုးကြည်(ငြိမ်း)မှ အသင်း၏အမိန့်စာ (၁/၂၀၂၀) အရအတည်ပြုဖွဲ့စည်းပုံကိုအသိပေးဖြန့်ဝေခြင်း၊တစ်ဦးချင်းစီအလိုက် ကိုယ်စီတာဝန်များ ထမ်းဆောင်နိုင်ကြရန်လမ်းညွှန်ခြင်း၊ ရုံးတွင်းရုံးပြင် ပြင်ဆင်တည်ဆောက်ခြင်း၊

လုပ်ငန်းများညှိနှိုင်းခြင်းများ၊ စည်းလုံးညီညွတ်စွာလက်တွဲဆောင်ရွက်ကြရန်နှင့်ရုံးစာမှစ၍စီမံချက်ရေးဆွဲခြင်းများကို မူဘောင်များနှင့်အညီ နည်းစနစ်တကျ ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်ပြီး ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများ၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးများမှ ပြန်လည်ဆွေးနွေးခြင်း၊ တင်ပြခြင်းများပြုလုပ်ခဲ့ပြီးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဝင်များမှလိုအပ်သည်များဖြည့်စွက်ဆွေးနွေးကြကာတိုင်းဒေသကြီးလူငယ်ကိုယ်စားလှယ်မှ လူငယ်နှင့် ပတ်သက်သော အချက်အလက်များတင်ပြခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ထို့နောက်တိုင်းဒေသကြီးအထောက်အကူပြုအရာရှိမှလုပ်ငန်းဆောင်ရွက်မှုအဆင်ပြေချောမွေ့စေရေးနှင့် လိုအပ်သောသတင်းအချက်အလက်စာရင်းဇယားများ အချိန်မီရရှိနိုင်ရေးတို့ကိုပါဝင်ဆွေးနွေးခဲ့ပြီးတိုင်းဒေသကြီးဦးစီးမှူး(ဒုတိယတန်း) အုပ်ချုပ်ရေးက လုပ်ငန်းဆောင်ရွက်ထားရှိမှုများကိုတင်ပြခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌမှ ကိစ္စရပ်များကိုအထွေထွေရှင်းလင်းဆွေးနွေးခဲ့ကာ တိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့မှူးမှ တပ်ဖွဲ့ရေးရာများဆွေးနွေးခဲ့ကြပြီး ဆုံးဖြတ်ချက် (၁၂)ရပ်နှင့် မှတ်တမ်းတင်ခြင်း(၂)ရပ်တို့ကို အတည်ပြုခဲ့ကြကြောင်း သတင်းရရှိပါသည်။

မျက်နှာဖုံးမှအဆက်

ယင်းနောက် နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) ကြက်ခြေနီအသင်းခွဲ ရန်ပုံငွေအဖြစ် ငွေကျပ်နှစ်သိန်း(ငွေကျပ်၂၀၀,၀၀၀) တိတိကို ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌမှ ပေးအပ်ခဲ့ရာ အသင်းခွဲ နာယက ဒုတိယပါမောက္ခချုပ်မှ လက်ခံခဲ့ပါသည်။

အသစ်ပြန်လည်ဖွဲ့စည်းသည့် နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) ကြက်ခြေနီအသင်းခွဲအမှုဆောင်အဖွဲ့ဝင်များမှာ နာယကအဖြစ် ဒေါက်တာမင်းမင်းဦး (ဒုတိယပါမောက္ခချုပ်)၊ ဥက္ကဋ္ဌအဖြစ် ဒေါက်တာဘောမံမျှော် (ဌာနမှူး၊ စီမံခန့်ခွဲမှု)၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဦးစန်းယု (သင်တန်းရေးရာဌာနမှူး)၊ အတွင်းရေးမှူးအဖြစ် ဒေါ်အေးအေးသိမ့် (လ/ထ ကထိက)၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ဦးနိုင်သံလွင်ထူး (သရုပ်ပြ)၊ ဘဏ္ဍာရေးမှူးအဖြစ် ဒေါ်ညိုဇင်ဝင်း (လ/ထ ကထိက)၊ အဖွဲ့ဝင်များအဖြစ် ဆရာ/မ များ (၆)ဦး၊ ကျောင်းသား/သူ (၇)ဦး စုစုပေါင်း (၁၉)ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။

အသင်းဥက္ကဋ္ဌဒေါက်တာမောင်မောင်မြင့် ရန်ကုန်တက္ကသိုလ်ကြက်ခြေနီ အသင်းခွဲမှဖွင့်လှစ်သည့်သင်တန်းဖွင့်ပွဲတက်ရောက်



ရန်ကုန်၊ ဇန်နဝါရီလ ၁၁

မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌဒေါက်တာမောင်မောင်မြင့်သည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ (၁၁) ရက်နေ့က ရန်ကုန်တက္ကသိုလ်၊ ဝိဇ္ဇာဆောင် (A-5) တွင်ပြုလုပ်သည့် ရန်ကုန်တက္ကသိုလ်ကြက်ခြေနီအသင်းခွဲမှကြီးမှူးကျင်းပသော အခြေခံ ရှေးဦးပြုစုခြင်း (အခြေခံ/သာမန်) (၁/၂၀၂၀) သင်တန်းဖွင့်ပွဲကို

တက်ရောက်ခဲ့ပါသည်။

အခမ်းအနားသို့အသင်းဥက္ကဋ္ဌနှင့်အတူ ရန်ကုန်တိုင်းကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌဦးကျော်မိုးကြည်နှင့် ကော်မတီဝင်များ၊ ရန်ကုန်တက္ကသိုလ် စီမံခန့်ခွဲမှုဌာနမှူး ဒေါ်ဆွေဆွေအောင်၊ ရန်ကုန်တက္ကသိုလ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဒေါက်တာစိုးမြမြအေးနှင့် အမှုဆောင်များ၊ ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမြတ်မင်းနိုင်၊ သင်တန်းနည်းပြဆရာ/ဆရာမများ၊ သင်တန်းသား/သူများစုစုပေါင်း (၁၂၀) ဦးတက်ရောက်ခဲ့ကြပါသည်။

ရန်ကုန်တက္ကသိုလ်ကြက်ခြေနီအသင်းခွဲအနေဖြင့် ဒီပလိုမာတန်းတက် ရောက်နေသောကျောင်းသား/သူများ၊ တက္ကသိုလ်ကျောင်းသား/သူများနှင့် ဂုဏ် ထူးတန်းများကိုတက်ရောက်သင်ကြားနေသည့် ကျောင်းသား/သူများ အတွက် (၈) ကြိမ်တိုင်ဖွင့်လှစ်ခဲ့ပြီး ယခု အကြိမ်တွင် နည်းပြဆရာ/ဆရာမ (၈) ဦးက အခြေခံသင်တန်းသား/သူ (၇၀) ဦးနှင့် သာမန် (၂၀) ဦးတို့ကို ဇန်နဝါရီလ (၁၁-၁၂) ရက်နေ့နှင့် (၁၈-၁၉) ရက်များတွင် စာတွေ့လက် တွေ့သင်ကြားပို့ချမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အမေရိကန်ကြက်ခြေနီအသင်း ပူးပေါင်းဖွင့်လှစ်သော School Based Disaster Risk Reduction (TOT) Training ဖွင့်ပွဲကျင်းပ

ရန်ကုန်၊ ဇန်နဝါရီလ(၁၇)

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်အမေရိကန်ကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်သော School Based Disaster Risk Reduction (TOT) Training ဖွင့်ပွဲအခမ်းအနားကို ပုသိမ်မြို့အ.ထ.က(၅)ပင်လုံခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ဧရာဝတီတိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမန်းကြည် ရွှင်နှင့် အမှုဆောင်များ၊ တိုင်းကြက်ခြေနီတပ်ဖွဲ့မှူးဦးဝင်းမြင့်နှင့် ကြက်ခြေနီစေတနာ့လုပ်အားရှင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနဒုတိယညွှန်ကြားရေးမှူးဒေါ်မိုးသီတာဝင်း နှင့်ဝန်ထမ်းများ၊ ကန်ကြီးထောင့် ၊ ညောင်တုန်း ၊ လေးမျက်နှာ မြို့နယ်များမှ သင်တန်းသား/သူများနှင့် ကြက်ခြေနီစေတနာ့လုပ်အားရှင်စုစုပေါင်း ၁၀ဦးစီ တက်ရောက်ကြသည်။

အခမ်းအနားတွင် တိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်တိုင်း ကြက်ခြေနီတပ်ဖွဲ့မှူးတို့က အမှာစကားပြောကြားခဲ့ကြပြီး၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ဒုတိယညွှန်ကြား



ရေးမှူးကသင်တန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ရည်ရွယ်ချက်ကိုရှင်း လင်းတင်ပြသည်။ အဆိုပါသင်တန်းကို ဇန်နဝါရီ(၂၁) ရက်နေ့အထိ (၅) ရက် တာကျင်းပပြု လုပ်ခဲ့ကြောင်းသတင်းရရှိသည်။

ယာဉ်တိမ်းမှောက်မှုတွင် ဒဏ်ရာရရှိသူများအား ကြက်ခြေနီက ကူညီ

ရမ်းဗြဲ၊ ဇန်နဝါရီလ (၂၀)

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ (၂၀) ရက်နေ့ နံနက် ၄း၃၀ တွင် ရန်ကုန်မှ ကျောက်ဖြူသို့ ပြေးဆွဲသည့် ယာဉ်လိုင်းတစ်စီးသည် ရမ်းဗြဲမြို့နယ်၊ ပိန္နဲတောင်အဆင်း မီးကျောင်းရေသောက်ကျေးရွာအနီးတွင် တိမ်းမှောက်မှုဖြစ်ပွားရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ရမ်းဗြဲမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးဘလှနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးထိန်လင်းလှိုင် ဦးဆောင်သော ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် (၃) ဦးတို့သည် ဒဏ်ရာရရှိသည့် ခရီးသည်များကို ရှေးဦးပြုစုခြင်းနှင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ခြင်းများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌဒေါက်တာမောင်မောင်မြင့် ကမ္ဘောဇဘဏ် အထွေထွေမန်နေဂျာနှင့် အဖွဲ့အားလက်ခံတွေ့ဆုံ



ရန်ကုန်၊ ဇန်နဝါရီလ ၁၄

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌဒေါက်တာမောင်မောင်မြင့်သည် ကမ္ဘောဇဘဏ် အထွေထွေမန်နေဂျာ ဦးမြင့်ဦးနှင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ(၁၄) ရက် မွန်းလွဲ ၂ နာရီက အသင်း ရန်ကုန်ရုံးခွဲတွင် တွေ့ဆုံခဲ့ပါသည်။

ယင်းတွေ့ဆုံပွဲသို့အသင်းဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာဒေါ်မြသူနှင့်

ဒေါ်ကြူကြူဝင်း၊ ဒုတိယအထွေထွေအတွင်းရေးမှူးဒေါက်တာဒေါ်ညိုညိုဝင်း၊ ညွှန်ကြားရေးမှူးများ၊ ဌာနမှူးများနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ပြီး ကမ္ဘောဇဘဏ်မှ အထွေထွေမန်နေဂျာနှင့်အတူ ဦးအောင်ကျော်စိုး (Senior Manager, Social Purpose Manager), ဒေါ်ယမင်းရွှေ (Senior Manager, Social Purpose Manager), ဦးသူရလွင် (Communication Executive)၊ ဦးမာယသီဟ (Corporate Communication & Digital PR Junior Executive) တက်ရောက်ခဲ့ကြပါသည်။

ထိုသို့တွေ့ဆုံရာတွင် ၂၀၁၉ခုနှစ်ကနိုင်ငံတဝန်းတွင်ဖြစ်ပေါ်ခဲ့သည့် ရေကြီးမှုများကြောင့် ဘေးအန္တရာယ်ထိခိုက်ခံစားရသူများကို ရှာဖွေကူညီရန်နှင့်လူမှုကဏ္ဍလုပ်ငန်းများတွင်အသုံးပြုနိုင်ရန် လှေ(၁၇)စီး၊ (တန်ဖိုးငွေကျပ်(၃၁,၇၁၉,၂၇၅/-)ကို ပေးအပ်လှူဒါန်းခဲ့သည့် အတွက် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းနှင့် အသင်းမှ ဆောင်ရွက်လျက်ရှိသည့် လူမှုကဏ္ဍလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

ကမ္ဘောဇဘဏ်သည် ၂၀၁၉ ခုနှစ်ကလည်း အသင်းမှ ပြုလုပ်သည့် ရန်ပုံငွေ ညစာစားပွဲတွင်လည်း Gold Sponsor အဖြစ် ပံ့ပိုးကူညီခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ ညှိနှိုင်းအစည်းအဝေးပြုလုပ်

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ စစ်ကိုင်းတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကောလင်းမြို့နှင့် ကျွန်းလှမြို့နယ်တို့တွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလ ၂၂ရက်နေ့ည ကျွန်းလှမြို့နယ်နှင့် ကောလင်းမြို့နယ်တို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးကို မွန်းလွဲ (၂) နာရီတွင် ကျွန်းလှမြို့နယ်ရှိ အထွေအထွေအုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့မှူးဦးတင့်ဝေနှင့် တိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဝင် ဦးခိုင်ထွန်းတို့မှ ဦးဆောင်ပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲအမှုဆောင်အဖွဲ့နှင့် မြို့နယ်ကြက်ခြေနီစေတနာ့လုပ်အားရှင် (၁၈) ဦး တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင် ယာယီကြက်ခြေနီကြီးကြပ်ရေးအဖွဲ့၊ ဖွဲ့စည်းကာ အသင်းသား (၁၀၀) ပြည့်မီရေးအတွက် စည်းရုံးကြရန်နှင့် ရှေ့လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

ယင်းနောက် တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှု ကော်မတီဝင်များသည်



ကောလင်းမြို့သို့ ဆက်လက်ထွက်ခွာလာရာ ညနေ (၄) နာရီတွင် ကောလင်းမြို့နယ်ရှိမီးသတ်ရုံးအစည်းအဝေးခန်းမတွင်ကောလင်းမြို့နယ်ကြက်ခြေနီအသင်းခွဲအမှုဆောင်အဖွဲ့နှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် (၂၀)ဦးတို့နှင့်အတူ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။

ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ခြင်းသင်တန်းတူဇာတ်တိုက်လေ့ကျင့်ပြုမူပြုလုပ်

၂၀၂၀ပြည့်နှစ် ဇန်နဝါရီလ ၂၁ရက် နံနက်(၉)နာရီအချိန်တွင် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ရုံးမှ အမှတ်(၅)ရပ်ကွက်၊ ကျွန်းတော်-၂လမ်းရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ပြင်ဆင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

အဆိုပါသင်တန်းတူဇာတ်တိုက်လေ့ကျင့်ရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြဝတီခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူးဦးအောင်နိုင်ဦးနှင့် မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးအောင်သွင် တို့ဦးဆောင်သော ကြက်ခြေနီစေတနာ့လုပ်အားရှင်(၃၀)ဦးတို့သည် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ဗဟို)တို့နှင့်ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

အသင်းဥက္ကဋ္ဌဒေါက်တာမောင်မောင်မြင့် မြို့ပြဘေးအန္တရာယ်လျော့ပါးရေး စီမံချက် (UDRR Project) Consultant အားလက်ခံတွေ့ဆုံ



ရန်ကုန်၊ ဇန်နဝါရီလ ၁၀

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့် သည် မြို့ပြဘေးအန္တရာယ်လျော့ပါးရေးစီမံချက် (UDRR Project) Consultant Mr.Rajanish Raj Ojha ဦးဆောင်သော အဖွဲ့အား ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ (၁၀) ရက် မွန်းလွဲ (၂)နာရီက အသင်း(ရန်ကုန်)ရုံးခွဲတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံပွဲသို့ အသင်းဥက္ကဋ္ဌဒေါက်တာမောင်မောင်မြင့်နှင့်အတူ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးဒေါ်စန်းစန်းမော်၊ (UDRR Project) Consultant Mr.Rajanish Raj Ojha တို့တက်ရောက်ခဲ့ကြပါသည်။ ထိုသို့ တွေ့ဆုံရာတွင် ဆောင်ရွက်လျက်ရှိသော မြို့ပြဘေးအန္တရာယ်လျော့ပါးရေး စီမံချက်နှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

မွန်ပြည်နယ်တွင် ကြက်ခြေနီအသိပညာပြန့်ပွားရေးအလုပ်ရုံဆွေးနွေးပွဲပြုလုပ်

မော်လမြိုင်၊ ဇန်နဝါရီလ ၁၄

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဆွီဒင်ကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် ကြက်ခြေနီအသိပညာပြန့်ပွားရေးအလုပ်ရုံဆွေးနွေးပွဲကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ်ကြက်ခြေနီရုံး၊ စေတနာရှင်ခန်းမတွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ (၁၄) ရက်နေ့က ဖွင့်လှစ်ခဲ့ပါသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းမှ အဖွင့်အမှာစကားပြောကြားပြီး အသင်းအချိန်ပိုင်း အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာဒေါ်ခင်မေအုန်းမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဝင်များ၊ လူမှုကဏ္ဍလုပ်ငန်းဆိုင်ရာ ပြန်ကြားဆက်သွယ်ရေး ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ မော်လမြိုင်နှင့် သထုံခရိုင်မှ ကြက်ခြေနီကြီးကြပ်မှုကော်မတီဝင်များ၊ မော်လမြိုင်၊ သထုံ၊ မုဒုံ၊ ပေါင်၊ ကျိုက်မရော၊ ရေး၊ ချောင်းဆုံ၊ သံဖြူဇရပ်၊ ကျိုက်ထို၊ ဘီလင်းမြို့နယ်များမှ မြို့နယ်ကြက်ခြေနီအသင်းခွဲအမှုဆောင်စုစုပေါင်း(၄၀)ဦးတက်ရောက်ခဲ့ပြီးအလုပ်ရုံဆွေးနွေးပွဲကို ၁၄.၁.၂၀၂၀ မှ ၁၆.၁.၂၀၂၀ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပါသည်။



တောင်ကြီးတက္ကသိုလ်ကြက်ခြေနီအသင်းခွဲမှ (၁၃)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပပြုလုပ်

မြန်မာနိုင်ငံကြက်ခြေနီအသင်း တောင်ကြီးတက္ကသိုလ်ကြက်ခြေနီအသင်းခွဲမှ (၁၃)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလ ၁၆ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသွေးလှူဒါန်းပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကာ သွေးလှူရှင်(၂၂၂)ဦးအား ကြက်ဥဒါနများ လှူဒါန်းခဲ့သည်။

တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမူမြင့်မှဦးဆောင်ပြီး ဒုတိယပါမောက္ခချုပ်များ နှင့်ပါမောက္ခများ ရှမ်းပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီမှ ဒုတိယပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်ကျော်မျိုးနှင့် ကြက်ခြေနီစေတနာ့လုပ်အားရှင်များ တောင်ကြီးတက္ကသိုလ်ကြက်ခြေနီအသင်းမှ ကြက်ခြေနီ စေတနာ့လုပ်အားရှင်များတက်ရောက်ကူညီခဲ့ကြသည်။

ရှေးဦးပြုစုပေးခြင်းဖြင့် အသက်ကယ်တင်နိုင်



မော်ဘီ၊ ဇန်နဝါရီလ ၉

၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီ ၉ ရက် ညနေ ၅ နာရီခွဲအချိန်တွင် ရန်ကုန်တိုင်း

ဒေသကြီး၊ မော်ဘီမြို့နယ်၊ (၁၆) ဂိတ်ကားမှတ်တိုင်အနီးတွင် အမျိုးသမီးတစ်ဦးအသက်ရှူကြပ်ပြီး မူးမေ့လဲကျနေသည်ကိုကြက်ခြေနီစေတနာလုပ်အားရှင်တစ်ဦးဖြစ်သည့် မနင်းယုဝေတွေ့ရှိပြီး မိမိတတ်မြောက်ထားသည့်ရှေးဦးပြုစုခြင်းဘာသာရပ်မှ နည်းပညာများ ဖြစ်သည့် လူနာအား လဲလျောင်းစေကာ ဦးနှောက်အတွင်း သွေးစီးဆင်းနိုင်ရန် ခြေထောက်များကို မြှင့်တင်ပေးခြင်း၊ လေဝင်လေထွက်ကောင်းစေရန် လူအုံနေသည်ကို ရှင်းလင်းခြင်း၊ အသက်ကောင်းကောင်းရနိုင်ရန် ပြုလုပ်ပေးခဲ့ရာ သတိပြန်ဝင်လာပြီးနောက် နီးစပ်ရာ ဆေးခန်းသို့ အလျင်အမြန်ပို့ဆောင်ပေးနိုင်ခဲ့ပါသည်။

မနင်းယုဝေသည် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် ဒုတိယနှစ်(သမိုင်း) ဘာသာရပ်ကို သင်ကြားနေသည့် ကျောင်းသူတစ်ဦးဖြစ်ပြီး ၂၀၁၈-၁၉ပညာသင်နှစ်တွင်တက္ကသိုလ်တွင်ဖွင့်လှစ်ခဲ့သည့် ရှေးဦးပြုစုခြင်းအခြေခံသင်တန်းနှင့် ၂၀၁၉ ခုနှစ်တွင် သာမန်သင်တန်းတို့ကို တတ်မြောက်ထားသူဖြစ်သည်။

ထို့အပြင်ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ကြက်ခြေနီအသင်းခွဲ၏ လူမှုကုန်ကျလုပ်ငန်းများတွင်တက်ကြွစွာဆောင်ရွက်နေသူလည်းဖြစ်ပါသည်။

မီးလောင်မှုကြောင့် ထိခိုက်ခံစားရသူများကို ကြက်ခြေနီကူညီထောက်ပံ့

မော်လမြိုင်၊ ဇန်နဝါရီလ ၁၄

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ မော်လမြိုင်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၄ ရက်နေ့က မော်လမြိုင်မြို့နယ်၊ ဇေယျာသီရိရပ်ကွက်၊ နှင်းဆီ(၃)လမ်းရှိနေအိမ် (၂) လုံး မီးလောင်မှုဖြစ်ပွားရာတွင် အရေးပေါ်အကူအညီများပေးခဲ့ပါသည်။

မီးလောင်မှုကြောင့် အရေးပေါ်အကူအညီများ လိုအပ်သည့် အိမ်ထောင်စု (၂)စုအတွက် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးမျိုးဝင်းယု ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် စုစုပေါင်း (၄) ဦးမှ စောင် (၁) ထည်၊ ဆေးစိမ်ခြင်ထောင် (၁) လုံး၊ အဝတ်အထည် (ကျား) (၁) စုံ၊ အဝတ်အထည် (မ) (၁) စုံ၊ တာပေါလင် (၂) ချပ် ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၁) စုံ၊ အမျိုးသမီးဂုဏ်သိက္ခာထိန်းပစ္စည်း (၁) စုံ၊ မိသားစုသုံးပစ္စည်း (၁) စုံ၊ ရေပုံး (၁) ပုံးနှင့် အိမ်ဆောက်အထောက်အကူပြုပစ္စည်း (၁) စုံတို့အား ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။



ကြက်ခြေနီက စေတနာလုပ်အားရှင် စီမံခန့်ခွဲမှု သင်တန်းဖွင့်

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အမေရိကန်ကြက်ခြေနီအသင်းတို့ပူးပေါင်းပြီး စေတနာလုပ်အားရှင်စီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲအခမ်းအနားကို ပုသိမ်မြို့ရှိ စွမ်းဟိုတယ်တွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ (၁၄) ရက်နေ့ နံနက် ၁၀း၀၀ နာရီတွင် ပြုလုပ်ခဲ့ပါသည်။

အဖွင့်အမှာစကားကို တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဦးမန်းကြည်ရွှင်မှ ပြောကြားပြီး သင်တန်းဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုး တိုးတက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးဒေါ်နန်းဖြူဖြူမြင့်မှ ရှင်းလင်းပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဦးမန်းကြည်ရွှင်၊ကော်မတီဝင်များ၊ တိုင်းဒေသကြီးကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူးဦးဝင်းမြင့်နှင့် အရာရှိများ၊ အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းဖြူဖြူမြင့်နှင့် သင်တန်းနည်းပြများ၊ ပုသိမ်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲများမှ ဥက္ကဋ္ဌများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးများနှင့် ကန်ကြီးထောင့်၊ ညောင်တုန်း၊ လေးမျက်နှာမြို့နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင် သင်တန်းသား/သူ (၁၀) ဦးတို့ တက်ရောက်ကြပြီး သင်တန်းကာလ (၃) ရက် ကြာမြင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

မိုင်းထိခိုက်လူနာများအား ကြက်ခြေနီက ဆေးရုံသို့အရေးပေါ်ပို့ဆောင်



ကျောက်မဲ၊ ဇန်နဝါရီလ ၇၊

၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ(၆)ရက်၊ ညနေ(၆)နာရီအချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ ပန်လော့ ကျေးရွာနေ အသက်(၃၂)နှစ် မောင်ထိန်းလှနှင့် အသက်(၃၁)နှစ် အိုက်ဟိန်းတို့သည် နမ့်ဆန်မြို့နယ်၊ နမ့်တွေရွာအနီးတွင် မိုင်းထိခိုက်မှုဖြစ်ပွားခဲ့ရာ ကျောက်မဲမြို့နယ် ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူး၊ ဦးဖြိုးပြည့်ကျော်နှင့် ကြက်ခြေနီစေတနာ့လုပ်အားရှင်(၃)ဦးတို့သည် အိုမ်တမောင် လူမှုကူညီရေး အသင်းဝင်(၂)ဦး၊ ယင်းအသင်းပိုင် လူနာတင်ယာဉ်(၂)စီးဖြင့် နမ့်တွေရွာ ဆေးခန်းမှ တစ်ဆင့် ကျောက်မဲဆေးရုံသို့ ညနေ(၄း၅၀)နာရီ နာရီခွဲတွင် ပို့ဆောင်ပေးခဲ့သည်။

ထို့အပြင်လူနာများအရေးပေါ်လိုအပ်သည့် စောင့်ရှောက်မှုများကို ကျောက်မဲ ကြက်ခြေနီအသင်းခွဲမှ ထောက်ပံ့ပေးခဲ့ကြောင်းသတင်းရရှိပါသည်။

မီးဘေးထိခိုက်ခံစားရသည့်သူများကို ကြက်ခြေနီကူညီ

ထန်တလန်၊ ဇန်နဝါရီလ ၁၂

ချင်းပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ထန်တလန်မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များသည် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့၊ နံနက် (၂) နာရီက ထန်တလန်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ နေအိမ် (၃)လုံး မီးလောင်မှု ဖြစ်ပွားခဲ့ရာတွင် ထိခိုက်ဒဏ်ရာရသူများကို အရေးပေါ်ရှေးဦးပြုစုခြင်းများ ဆောင်ရွက်ပြီး နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ခဲ့ပါသည်။

ထို့အပြင် မီးဘေးထိခိုက်ခံစားရသူများကို ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌဦးရာလခမ်းနှင့် ဒုတိယမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးဗျက် ကျင်းဆန်ဦးဆောင်သော ကြက်ခြေနီစေတနာ့လုပ်အားရှင် (၅)ဦးတို့မှ တစ် ကိုယ်ရည်သန်ရှင်းရေးသုံးပစ္စည်း(၃)စုံနှင့် မိသားစုသုံးပစ္စည်း(၃)စုံစာ တို့ကို ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။



ပဲခူးတက္ကသိုလ်ကြက်ခြေနီအသင်းခွဲက စုပေါင်းသွေးလှူဒါန်း

ပဲခူး၊ ဇန်နဝါရီလ ၁၀

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပဲခူးတိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီ ပဲခူးတက္ကသိုလ်ကြက်ခြေနီအသင်းခွဲမှ ကျင်းပပြုလုပ်သည့် သွေးလှူဒါန်း ပွဲကို ၂၀၂၀ပြည့်နှစ်ဇန်နဝါရီလ၁၀ရက်နေ့ကပဲခူးတက္ကသိုလ်တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါသွေးလှူဒါန်းပွဲသို့တိုင်းဒေသကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌဦးဇော်ဝင်းနှင့်အဖွဲ့တက်ရောက်ခဲ့ပြီး သွေးလှူရှင် (၁၉၈)ဦးမှ စုပေါင်း သွေးလှူဒါန်း ခဲ့ကြပါသည်။

ထို့နောက် ကြက်ခြေနီလူမှုကုန်ကျလုပ်ငန်းများတွင် အသုံးပြုရန်အတွက် စက်ဘီး(၂) စီးအား ပဲခူးတက္ကသိုလ်သို့ ပေးအပ်ခဲ့ရာ ဒုတိယပါမောက္ခချုပ် ဒေါက်တာရင်ရင်သန်းနှင့်ဌာနမှူးများ လက်ခံခဲ့ကြောင်း သတင်းရရှိပါ သည်။

နေရပ်စွန့်ခွာပြည်သူများကို ကြက်ခြေနီကူညီ

လားရှိုး၊ ဇန်နဝါရီလ ၂၃

၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုး မြို့၊အီနိုင်ကျေးရွာအုပ်စု၊မန်ပြိန်းကျေးရွာမှ လားရှိုးမြို့ရပ်ကွက်(၉)အနောက် ကချင်နစ်ခြင်းကျောင်းသို့ ရောက်ရှိလာသော နေရပ်စွန့်ခွာအိမ်ထောင်စု ၁၉စု(ကျား ၈ဦး၊ မ ၂၅ ဦး၊ စုစုပေါင်း ၃၃ဦး) တို့အတွက် ရှမ်း ပြည်နယ်(မြောက်ပိုင်း) ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဇော်၊ လားရှိုးခရိုင် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းစောအောင်၊ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးအောင်အောင် နှင့် ကြက်ခြေနီစေတနာ့လုပ်အားရှင်များမှ တစ်ကိုယ်ရည်သန်ရှင်းရေးသုံး ပစ္စည်း (၆)စုံ၊ အမျိုးသမီး တစ်ကိုယ်ရည်သန်ရှင်းရေးသုံးပစ္စည်း (၂၁)ခု၊ အမျိုးသား တစ်ကိုယ်ရည်သုံးပစ္စည်း(ပုဆိုး၊ ဖိနပ်၊ သွားတိုက်ဆေး၊ သွား တိုက်တံ(၁)စုံ၊ ကလေးဝတ်အင်္ကျီ(၁၀)ထည်၊ စောင်(၃၈)ထည်နှင့် ကမ္ဘောဇ နာရေးကူ ညီမှုအသင်းမှ ဆန်(၃)အိတ်တို့ကို သွားရောက်ကူညီ ထောက်ပံ့ ခဲ့ကြောင်း သတင်းရရှိပါသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌဒေါက်တာမောင်မောင်မြင့်

Toyota Motor Corporation Chief Representative နှင့်အဖွဲ့အား တွေ့ဆုံ



ရန်ကုန်၊ ဇန်နဝါရီလ ၁၄

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌဒေါက်တာမောင်မောင်မြင့်သည် တိုယိုတာမော်တော်ကော်ပိုရေးရှင်း(ရန်ကုန်)မှ Chief Representative Mr.Yoshihisa Tonozuka နှင့် အဖွဲ့အား မြန်မာနိုင်ငံကြက်ခြေနီအသင်း (ရန်ကုန်)ရုံးခွဲတွင် ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ ၁၄ရက်၊ နံနက် ၉နာရီခွဲအချိန်၌

လက်ခံတွေ့ဆုံခဲ့ပါသည်။

ယင်းတွေ့ဆုံပွဲသို့ အသင်းဥက္ကဋ္ဌနှင့်အတူဒုတိယဥက္ကဋ္ဌဒေါက်တာဒေါ်အမ ယာမော်နိုင်၊ အချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာတင်ညွန့်၊ ဒုတိယ အထွေထွေအတွင်းရေးမှူးဒေါက်တာဒေါ်ညိုညိုဝင်း၊ ညွှန်ကြားရေးမှူးများ နှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြပါသည်။

ထိုသို့တွေ့ဆုံရာတွင် အသင်းနှင့် တိုယိုတာမော်တော်ကော်ပိုရေးရှင်း တို့လက်ရှိဆောင်ရွက်လျက်ရှိသည့် ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး ပညာပေး အစီအစဉ်ကိုဆွေးနွေးခဲ့ကြကာ ဆက်လက်ပူးပေါင်းဆောင်ရွက် မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီးရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးရှိ သန်လျင်၊ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ အင်းစိန်မြို့နယ်များမှ အခြေခံပညာမူလတန်းကျောင်း(၅)ကျောင်းတွင် လမ်းအန္တရာယ်ကင်းရှင်းရေးပညာပေးအစီအစဉ်ကိုလုပ်ဆောင်လျက် ရှိပြီး ဆရာ/ဆရာမ (၁၂၀) ဦး၊ Grade (3) မှကျောင်းသား/သူ (၁၂၅၀) ဦး၊ ကြက်ခြေနီစေတနာ့လုပ်အားရှင် (၃၄) ဦးတို့အား အသိပညာ ဖြန့်ဝေ ထားပြီးဖြစ်သည်။

ပြည်ထောင်စုနယ်မြေကြက်ခြေနီ ကြီးကြပ်မှုကော်မတီမှ စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

နေပြည်တော် ဇန်နဝါရီလ ၆

(၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းပြည်ထောင်စုနယ်မြေကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကြီးမှူးကျင်းပသည့်စုပေါင်းသွေးလှူဒါန်းပွဲကိုနေပြည်တော်ပြည်သူ့ဆေးရုံကြီး (ကုတင် ၁၀၀၀) သွေးလှူဘက်ဌာန၌ ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလ ၆ ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

သွေးလှူဒါန်းပွဲသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ပြည်ထောင်စုနယ်မြေကြက် ခြေနီကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ဦးအောင်မျိုး၊ ဒုတိယ ဥက္ကဋ္ဌ ဒေါ်ဖြူဖြူမြင့်နှင့် အတွင်းရေးမှူး ဦးမိုးကျော်၊ ဒုတိယတိုင်းတပ်ဖွဲ့မှူး ဦးစိုးလင်းဦး၊ ဥက္ကဋ္ဌရခိုင်

ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဒေါ်မေကလျာဝင်း၊ ခရိုင်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူး ဦးနိုင်ဝင်းစိုး တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် သွေးလှူရှင်များအား မော်တော်ယာဉ်ကြို/ပို့နှင့် အစား အသောက်များ စီစဉ်ပေးအပ်လှူဒါန်းခဲ့ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန သွေးလှူဘက်တာဝန်ရှိသူများ၊တိုင်း၊ခရိုင်(ဥက္ကဋ္ဌရခေတ္တ)၊ပျဉ်းမနား၊ လယ်ဝေး၊ဥက္ကဋ္ဌရပုဗ္ဗမြို့နယ်များမှ ကြက်ခြေနီစေတနာ့လုပ်အား ရှင်များနှင့် သူနာပြု ဆရာမများမှ ကူညီဆောင်ရွက်ပေးခဲ့သည်။

မီးလောင်မှုကြောင့် ထိခိုက်ခံစားရသည့်သူများကို ကြက်ခြေနီကူညီ

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ၊ တောင်ကြီးမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၇ရက်နေ့ နေ့လည်(၁၁)နာရီက တောင်ကြီးမြို့၊ ကန်အောက် ရပ်ကွက်ရှိ နေအိမ်မီးလောင်မှု ဖြစ်ပွားရာတွင် အရေးပေါ် အကူ အညီများပေးခဲ့ပါသည်။

မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများကို မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌဦးဦးဝေကျော်နှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဒေါ်ခင်မိုးတို့ဦးဆောင် ပြီးကြက်ခြေနီစေတနာ့လုပ်အားရှင်စုစုပေါင်း(၆)ဦးမှရှေးဦးပြုစုခြင်းများဆောင် ရွက်ပေးကာ စင်စစ်ထွန်းဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး အရေးပေါ်အကူအညီများ၊ လိုအပ်သည့် အိမ်ထောင်စု (၂)စုအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံး ပစ္စည်း(၂) စုံ နှင့် အိမ်ဆောက်အထောက်အကူပြုပစ္စည်း (၂) စုံတို့ကို ဇန်နဝါရီ လ (၈) ရက်နေ့က ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

